



MaharNet

How To Change WiFi Password



YGN Hot line : 09770333373




MDY Hot line : 09770333383




အဆင့်(၁) - မိမိဖုန်းမှ wifi ကိုဖွင့်ပြီး သက်ဆိုင်ရာ wifi name သို့ချိတ်ဆက်ပါ


ပုံ(၁) Wifi စတင်ဖွင့်လှင်ပေါ်သည့်ပုံ




မိမိ wifi name ကိုနှိပ်ပါ



ပုံ(၂) Password ရိုက်ရမည့် Box ပုံ



password ရိုက်ထည့်ပါ



စာမျက်နှာ ၂/၈

အဆင့်(၂)-မိမိဖုန်းမှ Browser သို့သွားပါ Browser တွင် 192.168.1.1 ကိုရိုက်ထည့်ပါ




ပုံ(၃)မိမိဖုန်းBrowser ပုံ

မိမိဖုန်းbrowser အားဖွင့်ပါ



ပုံ(၄)Browserတွင် 192.168.1.1 ရိုက်ထည့်ထားသည့်ပုံ




Browser တွင် 192.168.1.1ကိုရိုက်ထည့်ပါ

စာမျက်နှာ ၃/၈

Browser တွင် 192.168.1.1 ရိုက်ထည့်ပြီးပါက ONU Login page ပေါ်လာပါလိမ့်မည်
ထိုသို့ပေါ်လာပါက username တွင် admin ကိုရိုက်ပါ password တွင် admin ကိုရိုက်ပြီး login Box ကိုနှိပ်ပါ


ပုံ(၅)ONU Login page ပေါ်လာပုံ



စာမျက်နှာ ၄/၈

အဆင့်(၃)Login ကိုနှိပ်ပြီးပါက ONU ထဲသို့ရောက်ရှိသွားပါမည် ထို့နောက်Setup Page ပေါ်လာပြီးပါက **WLAN Tag** ကိုနှိပ်ပါ

ပုံ(၇)ONU Setup Page ပေါ်လာသည့် ပုံ



Page ၅ WLAN Tag

The screenshot displays the ZTE ZXHN F673AV9 web interface. The top header shows 'ZTE' and 'ZXHN F673AV9'. The main content area is titled 'Path Network-WLAN-WLAN parameter configuration (5G)'. On the left, a navigation menu includes 'Status', '-Network', '+WAN', '-WLAN', 'WLAN Parameter Configuration (2.4G)', 'WLAN parameter configuration (5G)', 'WPS', '+LAN', '+PON', '+Routing', 'Security', 'Application', and 'Administration'. The '-Network' and '-WLAN' items are highlighted with red boxes. The main configuration area includes the following settings:


- Enable Wireless RF:
- Mode: Mixed(802.11a+802.11n+802.11ac)
- Band Width: 80MHz
- Channel: Auto
- SGI Enable:
- Beacon Interval: 100 ms
- Tx Rate: Auto
- Transmitting Power: 100%
- QoS Type: WMM
- DTIM Interval: 1
- Choose SSID: SSID5
- Hide SSID:
- SSIDEnable:
- Maximum Clients: 32 (1 ~ 40)
- SSID Name: WirelessNet-n/W (1 ~ 32 Bit character)
- Authentication Type: WPA/WPA2-PSK
- WPA Passphrase: (8~63 characters)
- WPA Encryption Algorithm: TKIP+AES

At the bottom right, there are 'Submit' and 'Cancel' buttons. The footer text reads '2018-2021 ZTE Corporation. All rights reserved.'

စာမျက်နှာ ၆/၈

အဆင့်(၄) WLAN Tag ထဲမှ WPA PreSharedKey Box ထဲတွင် ရှိနှင့်သော Password အဟောင်းကိုဖျက်ပါ

ပုံ(၉) Password အဟောင်းပေါ်လာသည့်ပုံ




Password အဟောင်း

စာမျက်နှာ ၇/၈

အဆင့်(၅) Password အဟောင်းကိုဖျက်ပြီး လွတ်သွားသောနေရာတွင် Password အသစ်ကိုရိုက်ထည့်ပါ ထို့နောက် **Submit**ကိုနှိပ်ပါ

ပုံ(၁၀) Password အဟောင်းဖျက်ပြီး သွားသည့်ပုံ




Password အသစ်ထည့်ရန်နေရာ

Submit Button

စာမျက်နှာ ၈/၈

Apply နှိပ်ပြီးပါက Page ညာဘက်ထောင့်ရှိ Logout ကိုနှိပ်ပြီး ONU ထဲမှပြန်ထွက်ပါ ထို့နောက်မိမိဖုန်းမှ Wi-Fi ကို ပြန်လည်ချိတ်ဆက်ကြည့်ပါ Password အသစ်တောင်းပါလိမ့် မည် အသစ် change လိုက်သော password ကိုရိုက်ထည့်ပြီး Password အသစ်ဖြင့် Internet အသုံးပြုနိုင်ပါပြီ

ပုံ(၁၁) Logout button နှိပ်ထားသည့်ပုံ



ပုံ(၁၂) Logout ထွက်သွားပြီးမြင်တွေ့ရသည့်ပုံ

